

PARTNERSHIP DECISION CHECKLIST

စပ်တူရှယ်ယာခေါ်သင့်/ မခေါ်သင့် ဆုံးဖြတ်နိုင်ဖို့

စဉ်းစားရန်အချက်များ



By

1. Clarify Your Purpose

- ☐ ကိုယ့်လုပ်ငန်းက ငွေပဲ လိုတာလား ? လုပ်ငန်း အုပ်ချုပ်မှု၊ ကျွမ်းကျင်မှု၊ အဆက်အသွယ် နဲ့ အခြား သော အရာတွေ လိုအပ်ချက်ရှိလား ?
- ☐ လုပ်ငန်းချဲ့ထွင်ဖို့ ငွေလိုတာလား၊ အသစ်စတင်ဖို့ငွေလိုတာလား၊ ငွေ ကြပ်နိုင်ချေရှိလို့ ငွေလိုတာလား?
- ☐ ရေတိုငွေ လိုအပ်ချက်ရှိတာလား ၊ ရေရှည်မှာ ရော လိုအပ်ချက်ရှိနိုင်လား ?

2. Choose the Right Partner

- ☐ ရှယ်ယာအစုရှင်နဲ့ ငွေကြေးသဘောတူညီချက်အပြင် လုပ်ငန်းရေရှည်သွားမယ့်ပုံစံ၊ ရည်မှန်းချက် နဲ့ လုပ်ငန်းစံတန်ဖိုးထားမှုများကိုပါ သဘောတူညီကြ ပြီးပြီလား ?
- ☐ ရှယ်ယာအစုရှင် သည် ငွေကြေးကိုသာ ထည့်ဝင်ပေးမယ့် သူဆိုမှ အခြားသော အကျိုးများဖြစ်သည့် မိတ်ဆွေအဆက်အသွယ်၊ မားကက်တင်းနည်း လမ်း၊ စီးပွားရေးအုပ်ချုပ်မှု စသည့် အရာများပါလာပါသလား ?
- ☐ ရှယ်ယာထည့်ဝင်မည့်အစုရှင်၏ ပြဿနာကိုင်တွယ်ပုံ၊ ဖြေရှင်းတဲ့အခါ တုံ့ပြန်ပုံ စသည်တို့ကို မိမိမျက်မြင်ကြုံတွေ့ဖူးပြီးပြီလား ?

3. Structure the Deal Clearly

- ☐ စပ်တူရှယ်ယာ စာချုပ်ကို သဘောတူဆွေးနွေး ညှိနှိုင်းပြီး ချုပ်ဆိုပြီးပြီလား ?
- ☐ စာချုပ်တွင် ပါဝင်သင့်သည့် ရှယ်ယာကဏ္ဍ အပိုင်း (၁၂) ပိုင်းထည့်သွင်းချုပ်ဆိုထားပါသလား ?
- ☐ ငွေထည့်ဝင်သည့်အပြင် လုပ်အားပေါင်းထည့်ပါဝင်ပါက လုပ်အားအတွက် ရပိုင်ခွင့်များကို ဆွေးနွေးသဘောတူပြီးပြီလား ?
- ☐ ရှယ်ယာကို ငွေပြန်ဖော်ခြင်း၊ ရောင်းချခြင်း ၊ နုတ်ထွက်ခြင်း စသည့် အစီအစဉ်များကို ဆွေးနွေးပြီးပြီလား ?

4. Understand the Financial Impact

- ☐ မိမိအနေဖြင့် ရှယ်ယာအစုရှင်ကို ရေရှည်အထိ အမြတ်များကို ခွဲဝေပေးဖို့အတွက် အဆင်ပြေပါသလား ?
- ☐ ရှယ်ယာခေါ်ခြင်း နဲ့ ချေးငွေယူခြင်း မှာ ဘယ်နည်းလမ်းက ပိုပြီး ကုန်ကျစားရိတ်များသလဲဆိုတာကို ထွက်ချက်ပြီးပြီလား ?
- ☐ လုပ်ငန်းငွေကြေးလိုအပ်ချက်က ရေတိုလား ရေရှည်လား၊ လုပ်ငန်းကြီးထွားလာရင် ရှယ်ယာခေါ်ထားခြင်းအပေါ်မှာ မိမိအဆင်ပြေကျေနပ်ရဲ့လား?

5. Ask Yourself Honestly

- ☐ အကယ်၍ အခြားသော အခွင့်အရေးများ ရှိခဲ့ရင် လက်ရှိ ပါတနာ အစုရှင်နဲ့ အလုပ်ဆက်လုပ်ချင်ပါသလား စိတ်ထဲရှိတဲ့အတိုင်းပြေပါ ?
- ☐ လုပ်ငန်းငွေကြေးလိုအပ်ချက်ကြောင့်သာ မဟုတ်ခဲ့ရင် လက်ရှိပါတနာ အစုရှင်နဲ့ လုပ်ငန်းဆက်လက်လုပ်ကိုင်သွားဖို့ အဆင်ပြေနိုင်ရဲ့လား ?
- ☐ အကယ်၍ လုပ်ငန်းအခြေအနေသာ မကောင်းခဲ့ပါက ပေါင်းစပ်လုပ်ကိုင်ချင်းအပေါ်မှာ မှားသွားတယ်လို့ခံစားရနိုင်လား၊ ကောင်းကောင်းအိပ်ပျော်နိုင်ရဲ့ လား ?